

ကျောင်းကျင့် မသ၊ <gyaun gyin> 当哪，叮当； မိုးမသောက်ခင်က၊ ခလောက်ကယ် ~ 天还未亮，(牛脖子上的) 木铃声就叮当响个不停。

ကျောင်းကျောင်း မသ၊ <gyawn gyaun> 吱吱嘎嘎； အရွယ်ကျ၍ အရိုးအရေတောင် ~ မြည်နေသည်။ 年纪大了，连骨头架子都吱吱嘎嘎作响了。

ကျောင်း I က၊ <gyaun:> [印] 去，滚； မကောင်းယင် ~ ပဲ။ 不好就走呗！ / ~ ချင်ရာ ~ ပေးတော့။ 你愿意去哪儿就去哪儿好了！ II မသ၊ <gyaun:> 砰！

ကျိုင်း I န၊ <gyain:> = ချိုင်း II မသ၊ <gyain:> 砰！

ကျစ်ကား န၊ <gyit ka:> [英 jeep car] 吉普车

ကျစ်ကန်ကန် ကဝ၊ <gyit kan gan> 别别扭扭； 没有礼貌地

ကျစ်စည်း န၊ <gyit si:> (方) 扫帚

ကျစ်ပဆီ န၊ <gyit p-si> [英 Gypsy] 吉普赛人

ကျစ်ပဆမ် န၊ <gyit p-hsan> [英 gypsum] 【矿】石膏

ကျစ်ဝက်ဂွန်း န၊ <gyit wet gun:> [英 jeep wagon] (旅行用) 吉普车

ကျတ် န၊ <gyat> [孟] 一种有毒的海蛇，有 ~ ချောင်ရွှေဝါ၊ ~ ငန်း၊ ~ ညှိမှိုင်း၊ ~ နီ၊ ~ နက်၊ ~ ပြား၊ ~ မှဲ့၊ ~ ရက်ဖောက်၊ ~ လုံး၊ ~ ဝါ၊ ~ တင်းသပြေခါး 等许多种类
ကျတ် မသ၊ <gyeit> 咔嚓； ~ ကနဲတံခါးပိတ်လိုက်သည်။ 咔嚓一声关上了门。

ကျုတ် န၊ <gyout> ①【农】(晒谷场上用的) 刮板儿，平耙 ②【农】在甘蔗地里深开垅沟的铧

ကျိန်းကျိန်းကျိုင်းကျိုင်း မသ၊ <gyein: gyein: gyain: gyain:> 啾啾； သံပိုက်လုံးတွေကို ~ နဲ့ရထားတဲ့ပေါ်ကချနေကြတယ်။ 把铁管子啾啾啾啾地从火车上往下搬。

ကျိန်းဘာသာ န၊ <gyein: ba dha> 印度的耆那教

ကျပ် န၊ <gyat> ①【植】老鸦企，老鼠筋属 *Acanthus illicifolius* ②木板儿 ③【音】节拍板

ကျပ်ကောင် န၊ <gyat kaun> ①阴虱 ②芽虫

ကျပ်ကြိုးပြား န၊ <gyat kyo: bya:> (捆绑物品用) 手织的窄带子

ကျပ်ခဲ န၊ <yat ge:> 结成一团之物； ဆံပင်သည် ~ မြစ်၍နေသည်။ (长期不洗) 头发结成一团。

ကျပ်ခတ် က၊ <gyat khout> 织窄幅厚布； ~ စောင် 窄幅毯子

ကျပ်စီးလုံး န၊ <gyat s- ti: lon:> [英· 緬 jazz + တီးလုံး] 【音】爵士音乐

ကျပ်စက္ကူ န၊ <gyat set ku> 硬纸板，马粪纸

ကျပ်ထံမိ န၊ <gyat ht- mein> 厚女筒裙

ကျပ်ထူ န၊ <gyat htu> 硬纸板； ~ ဖုံး 硬皮封面 (精装本)

ကျပ်ပြား န၊ <gyat pya:> 板儿，扁平状物

ကျပ်ဆိး န၊ <gyat bein:> 儿童玩的木轱辘

ကျမ်း န၊ <gyan:> [英 jam] 拥挤，挤满； ကားလမ်းပေါ်မှာကားတွေက ~ ပဲ။ 公路上挤满车。 / ကားကြီးပေါ်မှာလူတွေက ~ ပဲ။ ခြေချစရာတောင်မရှိဘူး။ 大轿车上挤满了人，连放脚的地方都没有。

ကျမ်းမြစ် က၊ <gyan: phyt> [英· 緬 jam + မြစ်] (机器等) 卡住不动了； (交通) 阻塞； ဘရိတ် ~ နေသည်။ 闸不灵了。 / အစားမျိုးစုံစားပြီးမှိုက်ထဲ ~ သွားတယ်။ 杂七杂八的东西吃了不少，肚子塞满了。

ကျိမ်း မသ၊ <gyein:> (雷声) 隆隆； ~ ကနဲမိုးကြိုးပစ်လိုက်သည်။ 轰隆一声雷响。

ကြဲဟပတိ န၊ <gya' ha' p-ti> 群星之王，太阳

ကြဲဟာ န၊ <gya' ha> = ကြဲဟ်

ကြဲဟ် န၊ <gyo> ①【天】行星 ②决定人吉凶的星相

ကြဲဟ်ကောင် န၊ <gyo gaun> 丧门星； 给人们找麻烦的家伙

ကြဲဟ်ကျ က၊ <gyo kya> 倒霉，遭厄运

ကြဲဟ်ခွင် န၊ <gyo gwin> 【天】黄道带

ကြဲဟ်ချွတ် က၊ <gyo khyut> (通过行善布施等方法) 禳灾

ကြဲဟ်စာ န၊ <gyo za> (祭星神的) 供品； ~ ကျေးသည်။ 祭星神。

ကြဲဟ်စီး န၊ <gyo zi:> 预示凶兆的星相，凶兆

ကြဲဟ်စီးကြဲဟ်နင်း န၊ <gyo zi: gyo nin:> = ကြဲဟ်စီး

ကြဲဟ်စင် န၊ <gyo zin> 测定星体的方位

ကြဲဟ်ဆိုး န၊ <gyo zo:> 丧门星，灾星

ကြဲဟ်တာရာ န၊ <gyo ta ya> 天体

ကြဲဟ်တု န၊ <gyo du> 人造卫星

ကြဲဟ်ထိုး က၊ <gyo hto:> 捣乱，骚扰

ကြဲဟ်ပြေန်ပြေ ကဝ၊ <gyo byei nan byei> (迷信) 消灾，禳灾
ကြဲဟ်မွေ က၊ <gyo hmwei> 捣乱； သူ ~ လို့သူ့ထို့လင်မယားချင်း ရန်ဖြစ်ရတာ။ 他们夫妻吵架，就是因为他从中捣乱。

ကြဲဟ်လွဲ က၊ <gyo hlwe:> (迷信) 消灾

ကြဲဟ်ဝင် က၊ <gyo win> 倒霉

ကြဲဟ်သင့်နံသင့်မှည့် က၊ <gyo dhin' nan dhin' hme> 按出生时辰命名 (缅甸人用与出生时日相关的字母命名。如：某人星期六生，属 စနေနံ 而属于 စနေနံ 的字母有 ဋဋဋဝ ဏတထဒဓန 等。命名时，就选用这些字母组成，如：မတင် အေး၊မောင်ထိန်ဝင်း 等。)

ကြဲဟ်သိမ် န၊ <ghyo dhein> 小行星

ဂွ န၊ <gwa> = ခွ III

ဂွကလေး န၊ <gwa' g- lei:> 【植】一种生长期很短的芝麻

ဂွကျ က၊ <gwa' kya> = ခွကျ

ဂွကျတထ ကဝ၊ <kwa' kya' ta' ta> = ခွကျတထ

ဂွချော န၊ <gwa' khyaw:> 大的或中等大小的咸鱼

ဂွစာ န၊ <gwa' za> = ခွစာ

ဂွတီးဂွတ ကဝ၊ <gwa' ti: gwa' ta> 刁难，别别扭扭； ~